

ပွဲတွေ့နှုန်း နာ <put khyun:> 手工卷烟: ~ ထိပ်ပြီးသာက်တယ်။
卷烟抽。

ပွဲတော် နာ <put sa:> (旋磨下来的)碎屑

ပွဲတူး နာ <put su:> (木工打孔用)钻

ပွဲတော်တိ နာ <put zei di> 一种佛塔

ပွဲတော် နာ <put set> 旋床

ပွဲတော် နာ <put sin> 旋磨架

ပွဲတော် နာ <put hson> 油磨

ပွဲတော်ဘာက် နာ <put hsaut> 一种凿子

ပွဲတော် နာ <put tan> 旋杆, 旋转搅拌杆

ပွဲတိုက် ကာ <put tait> 摩擦: သစ်သားနှင့်ချောင်းကို ~ မြင်း
ဖြင့်လည်းရရှိနိုင်သည်။ 两根木头摩擦也可以取火。/ ~ မှု
ကြောင့်ပေါ်လာသည့်အနေကျင်အား: 由于摩擦而产生的
反作用力

ပွဲတိုင် နာ <put tain> ①旋成各种花样的棍儿 ② =
ခြေပွဲတိုင်

ပွဲတိုင်လည် ကာ <put tain le> 脚腕扭伤

ပွဲတွေ့နှုန်း နာ <put twin su:> = ပွဲတိုင်း

ပွဲတု၍ ကာ <put ne> 揉搓

ပွဲပွဲတ်သံ့သံ့ ကဝါ <put put that that> = ပွဲထိန္တုံးသံ့သံ့
ပွဲတူး နာ <put hmu> 【物】摩擦: ~ ကိုန်း: 摩擦系数 / ~
အား: 摩擦力, 可分: တည်းပြု ~ အား: (静摩擦); အဆုံးသတ်
~ အား: (极限摩擦); အထွေးသွေး: ~ အား: (滑动摩擦); လိုဂ့်
သွား: ~ အား: (滚动摩擦) 等

ပွဲမူးစာ နာ <put hmon' sa> = ပွဲတော်

ပွဲတော် နာ <put lon:> 旋成各种花样的棍状或环状物

ပွဲတော်ခြုံး နာ <put lon: gyau:> = ပွဲခြုံး

ပွဲတော်လက်ရှုံး နာ <put lon: let yan:> 旋制而成的楼梯扶手或栏杆

ပွဲတော်ရန်း နာ <put let yan:> = ပွဲတော်လက်ရန်း

ပွဲတော် ကာ <put lein:> 擦, 涂抹: ပွဲတော် ~ ထားသည်။
擦万金油。

ပွဲတော်ဝါး နာ <put win yo:> 【机】心轴

ပွဲတော်ဘင်္ဂ နာ <put dh-bin> (贬称)交际舞

ပွဲတော်မား နာ <put th-ma:> 旋磨匠

ပွဲတော်ပွဲတ်သံ့ ကဝါ <put thi: put that> 亲昵地

ပွဲတော် ကာ <put that> 抚摩, 爱抚

ပွဲတော် နာ <put o:> = ပွဲတော်

ပွဲတော် ကာ <put> ①完成(任务、工作) ②精通, 通晓

ပွဲတော် ကာ <put> ①磨损, 擦伤, 擦破: အကိုက်တော်ဆစ် ~
ကျိုးပြီး ②(喻)因经常花费钱财蒙受
损失 ③少了一丁点儿

ပွဲတော် ကာ <put: nyet> 知晓, 谱熟, 熟悉

ပွဲတော် ကာ <put: di:/ pyun: di:> ①熟悉, 知晓, 谱熟;

။ ~ သောလုပ်နှင့်ကိုလုပ်လျှင်အောက်အဲပို့တွေရမည်။ 如做不
熟悉的工作, 困难就会更多。②亲密, 亲热, 亲近: သူ့နှင့်သောက်အောက်အဲပို့တွေရမည်။ 他们俩是很
要好的朋友。/ ဆရာများနှင့်ကျောင်းသားများပွဲနှင့်ထိုးတော်ကြသည်။ 师生亲密相处。

ပွဲနှုန်း နာ <put: na> 擦伤

ပွဲပဲ့ ကာ <put: pe> 擦伤, 磨损: ခေါင်းမှာလက်မဝတ်လောက် ~ သွားတယ်။ 头上伤口约有半寸长。

ပွဲပါ့ ကာ <put: yi> 损坏, 腐朽

ပွဲရှုံး ကာ <put: sha> 擦破, 磨破

ပွဲ၍ ကာ <pwe> 祭祀(神、鬼)

ပွဲ၍၏ ကာ <pwe yin> 祭祀(、神鬼)

ပွဲ၍ နာ <p-lwei> = ပေါ်

ပွဲ၍ ကာ <pyun> (古)混合

ပွဲ၍ ကာ <pwet> = ပွဲ၍

ပွဲ၍၏ ကာ <pwet hso> (古)讲出

ပွဲ၍ I နာ <pyut / put> ①小孩玩的水枪 ②药物注射器
II ကာ <pyut> ①(古)讲述 ②簇拥, 拥挤: ~ နေအောင်
ထိုးသည်။ 结满果子。/ အဝင်ပေါ်မှာလူတွေ ~ နေတာပဲ။ 人口处挤满了人。

ပွဲ၍၏၏ ကာ <pyut kyat> 拥挤, 堵塞

ပွဲ၍၏၏၏ ကာ <pyut khe:> 密集, 拥挤, 簇拥: ရပ်ရှင်ရှုံးကျင်
တွင်လူတွေ ~ နေသည်။ 电影院周围挤满了人。/ အပင်ပေါ်
တွင်အသီးတွေ ~ နေသည်။ 树上结满了果实。

ပွဲ၍၏၏၏၏ ကာ <pyut khya lein> 错综复杂, 混乱, 亂作一团
က ~ နေတော်ရှင်းဘို့မလွယ်ဘူး။ 问题很复杂不好解决。/
ချဉ်မျဉ် ~ နေသည်။ 线乱成一团。

ပွဲ၍၏၏၏၏၏ နာ <pyut tan> ①小孩玩的水枪, ②注射器, 注射管

ပွဲ၍၏၏၏၏၏၏ ကာ <pyut hto:> ①用水枪喷水 ②注射

ပွဲ၍၏၏၏၏၏၏၏ ကာ <pyut pyut> ①(水) 嘴嘴地(喷出): ဧဇာ
~ ပုံးထွက်လျက်မျိုးသည်။ 水不断喷出。②滔滔不绝, 接
连不断地: ကောက်ပို့နားတမ်း ~ ပြောသည်။ 滔滔不绝
地说。/ သူ့မိန်းမကကောဇာ ~ ဖွဲ့နေတာ။ 他妻子连着
生了几个孩子。

ပွဲ၍၏၏၏၏၏၏၏၏ ကာ <pyut thait> 杂乱地混在一起: မင်းဆံပေါ်တွေ
~ ဖြင့်ဖြုံးည်းအုံ။ 你的头发长的象鸿窝, 该剪了。

ပွဲ၍၏၏၏၏၏၏၏၏၏ ကာ <pyut theit> 密集, 拥挤, 簇拥: ထားပေါ်မှာ
လူတွေ ~ နေတာပဲ။ 车里挤满了人。II ကမာ <pyut theit>
挤挤插插: အခိုက်ကျောင်းကျောင်းလေးတွေ ~ နေကြရသည်။ 大家
在小房间里挤挤插插地呆着。

ပွဲ၍၏၏၏၏၏၏၏၏၏၏ ကာ <pyut theirt hto:> 拥挤: စဲလုံးညွှန်သွေ့သေး
သေးများနှင့် ~ စီထားသည်။ 用小字挤挤插插地排了版。

ပွဲ၍၏၏၏၏၏၏၏၏၏၏၏ နာ <pyut o:> ①乘牛车外出时车上带的旅途